

အာမခံအကာအကွယ်

- အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ဝန်ဆောင်မှု ပေးမည့် ဘဏ်များ နှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဆုံးရှုံးမှုကို အကာအကွယ်ပေးရန် ဖြစ်ပါသည်။

အကျိုးခံစားခွင့်

- MSME လုပ်ငန်းရှင်များ ချေးငွေအရင်းနှီးငွေ အတိုး ပြန်ဆပ်ရန် ပျက်ကွက်မှုကြောင့် အမှန်တကယ် ဆုံးရှုံးသွားသော ငွေကြေးပမာဏအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လျော်ကြေးငွေ ထုတ်ပေးမည်ဖြစ်ပါသည်။ (အပေါင်မဲ့/အပေါင်ပါ ချေးငွေအမျိုးအစားအလိုက် အမှန်တကယ် ဆုံးရှုံးငွေ၏ ၅၀% နှင့် ၃ လစာ အတိုးကို စည်းကမ်းချက်အတိုင်း အာမခံကုမ္ပဏီမှ ကျခံပေးမည်ဖြစ်ပါသည်။)

အာမခံထားသူ / အာမခံထားခွင့်ရှိသူ

- အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းများ (သို့မဟုတ်)ဘဏ်များ ဖြစ်ပါသည်။

အာမခံသက်တမ်း

- အာမခံပရီမီယံ ပေးသွင်းသည့်အချိန်မှစ၍ အာမခံသက်တမ်းကုန်ဆုံးနေ့၏ ည (၁၂) နာရီအထိ (၁) နှစ် ဖြစ်ပါသည်။

ပရီမီယံနှုန်းထား

ကျသင့်သော ပရီမီယံနှုန်းထားများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည် -

အာမခံသက်တမ်း	အပေါင်ပစ္စည်းရယူပြီး ချေးငွေထုတ်ပေးခြင်း	အပေါင်ပစ္စည်းမပါရှိသော ချေးငွေထုတ်ပေးခြင်း
ပထမနှစ်	၄%	၅%
ဒုတိယနှစ်	၃%	၄%
တတိယနှစ်နှင့်အထက်	၂%	၃%

အာမခံထားငွေ

- အများဆုံး ကျပ်သန်း (၅၀) အထိ ထားရှိနိုင်ပါသည်။

လျော်ကြေးအကျိုးမဝင်သည့်အချက်များ

အောက်ဖော်ပြပါ အဖြစ်အပျက်များနှင့် အကြောင်းအရာများကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများမှာ အကျိုးခံစားခွင့်ပေးရန် အကျိုးမဝင်ပါ -

- MSME လုပ်ငန်းရှင်သည် တင်ပြထားသော လုပ်ငန်းစီမံချက် (Business Plan) အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ချေးငွေကို အခြားနည်းလမ်းဖြင့် လွှဲပြောင်းသုံးစွဲခြင်းကြောင့် ချေးငွေပြန်လည်မပေးဆပ်နိုင်သည့် ဖြစ်ရပ်။
- MSME လုပ်ငန်းရှင်သည် တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် ချေးငွေပြန်လည် ပေးဆပ်နိုင်မှု မရှိသည့် ဖြစ်ရပ်။
- ဆုံးရှုံးမှုပေါ်ပေါက်သည့်နေ့မှစ၍ (၁) နှစ်အတွင်း အာမခံကုမ္ပဏီထံသို့ လျော်ကြေး တောင်းခံ ထားခြင်း မရှိခြင်း။
- အဆိုလွှာတွင် ဖော်ပြချက်များကို လွှဲပြောင်းဖော်ပြခြင်း၊ လိုအပ်သည့် စာရင်းဇယားများတွင် ထိန်ချန်ခြင်း သို့မဟုတ် လိမ်လည်ပြင်ဆင်ခြင်းများ ပြုလုပ်ထားကြောင်း ပေါ်ပေါက်ခြင်း။

လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ

- လုပ်ငန်းစီမံချက်
- ဘဏ်၏ချေးငွေအကဲဖြတ်မှုအစီရင်ခံစာ
- နောက်ဆုံးရရှိထားသော ငွေစာရင်းရှင်းတမ်းများ သို့မဟုတ် စာရင်းစစ်အစီရင်ခံစာ
- အသေးစားနှင့်အလတ်စားလုပ်ငန်း မှတ်ပုံတင်လက်မှတ်
- ချေးငွေခွင့်ပြုကြောင်း ထောက်ခံစာ
- အာမခံပစ္စည်းတန်ဖိုးဖြတ်မှုအစီရင်ခံစာ - (ရှိလျှင်)
- အခြားလိုအပ်သောစာရွက်စာတမ်းများ

မှတ်ချက်

- ဤစာရွက်စာတမ်းသည် ယေဘုယျသဘာဝအချက်အလက်မျှသာဖြစ်ပါသည်။ အာမခံသော စာချုပ်မဟုတ်ပါ။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ကို စိတ်ဝင်စားပါက ဖတ်ရှုလေ့လာပြီးမှ သာဆုံးဖြတ်ဝယ်ယူရန်ဖြစ်ပါသည်။
- အာမခံထားသူသည် လုပ်ငန်းခွင်သို့ ကိုယ်တိုင်သွားရောက်စစ်ဆေးခြင်း (Site Survey) ပြုလုပ်ရန်နှင့် အာမခံလက်ခံခြင်း (Underwriting) နှင့် လျော်ကြေးတောင်းခံမှုစစ်ဆေးခြင်း (Claim Assessment) တို့အတွက် လိုအပ်ပါက နောက်ထပ်စာရွက်စာတမ်းများ ထပ်မံတောင်းခံပိုင်ခွင့်ရှိပါသည်။

• လက်မှတ်

အာမခံလက်ခံသူ

အာမခံထားသူ

လက်မှတ်: _____

လက်မှတ်: _____

ဝန်ထမ်းအမည်: _____

အမည်: _____

ရာထူး: _____

ဖုန်းနံပါတ်: _____

နေ့စွဲ: _____

နေ့စွဲ: _____